

- သီ: 从生榕的果实
- ရေသင် နဲ့ <yei dh-bin> ①泼水节 ②帝王后妃等在水中嬉戏的盛会
- ရေသင်နှင့်: နဲ့ <yei dh-bin nan:> = ရေနှင့်:
- ရေသင် နဲ့ <yei th-min> 【动】一种水生昆虫(有四只脚，在水面上能疾快地爬行)
- ရေသမှန် နဲ့ <yei th-min na> 麻疯病
- ရေသရဲ့ နဲ့ <yei th-ye:> ① = ရေဘဝ 章鱼 ②水怪, 水鬼
- ရေသရှုက် နဲ့ <yei th-yet kin:> 【植】灰石龙尾 Limnophila Cana
- ရေသာ နဲ့ <yei dha> 缓流
- ရေသာခို ကဲ <yei dha kho> 磨洋工, 偷懒, 怠工: ~ အူများကြောင့်ကုန်ထွတ်လုပ်ငန်းကျဆင်းရသည်။ 磨洋工的人造成生产下降。
- ရေသာမျော ကဲ <yei dha hmyaw:> 顺水漂流, 随波逐流, 磨洋工, 偷懒, 怠工
- ရေသာလေသာ I နဲ့ <yei dha lei dha> 顺利, 一帆风顺, 风调雨顺 II ကဲ <yei dha lei dha> 顺利地: ~ နှစ်ထောက်တိုးပွားလွယ်တာပေါ့။ 风调雨顺, 所以发展快。 / ~ နှစ်ခိုးလေသာစောစောပြုရောက်လာတယ်။ 今天顺风顺水, 所以船回来得早。
- ရေသာလိုက် ကဲ <yei dha lait> 磨洋工, 偷懒, 怠工
- ရေသိကြီး နဲ့ <yei dhi gyo:> 船帆下角索
- ရေသိနား နဲ့ <yei dhi na:> ①筒裙的下摆 ②船帆的下沿
- ရေသိနားခို ကဲ <yei dhi na: kho> 靠妻子生活
- ရေသိလန် နဲ့ <yei dhi lan> ①【植】一种长圆形皮薄的香蕉②次等漆器
- ရေသူ နဲ့ <yei dhu> ①(诗)渔民 ②(传说中的)雄性人鱼
- ရေသူကျော်းယံး နဲ့ <yei dh-gyi: bin> 【植】埃及田菁, 长在河谷、洼地的野生乔木, 可入药
- ရေသူမဲ့ နဲ့ <yei dhu ma:> ①(传说中的)美人鱼 ②一种小水虫
- ရေသူရဲ့ နဲ့ <yei dh-ye:> ①(传说中的)水鬼, 水妖 ②(喻)游泳能手
- ရေသေ နဲ့ <yei dhei> ①死水 ②退至最低限度的潮水: ~ ရှုံး 落潮最低的日子
- ရေသေမီး ကဲ <yei dhei mi:> ①船舶遇上了潮水降至最低水位的时候(不能航行) ②停滞: သမဝါယမစန်အဆင့် လောက်တွင် ~ ရေသေးသည်။ 还停留在合作化阶段。
- ရေသီးမြောင်း: နဲ့ <yei dho: myaun:> 臭水沟
- ရေသာရား နဲ့ <yei dhan dh-ya> 水变蒸气再变为水的循环变化
- ရေသုံး ကဲ <yei thon:> 便后洗涤
- ရေသေက် ကဲ <yei thaut> 喝水, 饮水: ~ လှယ် 水浇地,
- 水田 / ~ ရှိယာ 灌溉面积
- ရေသေက်ခွဲ့ နဲ့ <yei thaut khwet> 水杯, 茶缸
- ရေသေက်မြစ် နဲ့ <yei thaut myit> ①(植物的)直根, 主根 ②(喻)基础, 根本, 根源: ဖက်ဆစ်ဝါဒ် ~ ကိုလုံးဝယ် သင်ပို့မည်။ 必须彻底清除法西斯主义的根源。
- ရေသင် ကဲ <yei thin:> 顺水, 顺流: ~ သမြင့်ဘနာရီခုနှင့် သွားခိုးရပါသည်။ 由于顺水只乘了三小时的木船。
- ရေသင်း နဲ့ <yei dhin:> 摻上香水或香料的水
- ရေသည် နဲ့ <yei dhe> 卖水者, 挑水夫
- ရေသဗ္ဗာ နဲ့ <yei dh- d- wa> 水生动物
- ရေသို့၍ ကဲ <yei that pe> (敬)用水洗刷佛塔、玉佛
- ရေသိုံး နဲ့ <yei dhein> 【佛】水上戒坛
- ရေသုံး နဲ့ <yei dhwet> 【化】软水
- ရေသုင်း ကဲ <yei thwin:> 灌溉: ~ ဆုံးမြှောင်း 灌渠 / ~ တူမြှောင်း 灌溉渠 / ~ မြောင်း 灌溉渠 / ~ လှယ် 水浇地
- ရေသုံး I နဲ့ <yei dhun> 伸出于厨房外的廊沿 II ကဲ <yei thun> 倒水
- ရေသုံး: ကဲ <yei thun:> ①浇水, 泼水(在喜庆典礼等隆重场合用, 如: ဤ ~ ပွဲ 给榕树浇水的节日) ②皇帝登基时举行浇水洗礼仪式
- ရေသုံးခံ ကဲ <yei dhun: khan> ①(泼水节时)心甘情愿地让人浇水 ②受洗礼
- ရေသုံးပန်းတင် ကဲ <yei dhun: ban: din> 把水倒入供佛(神)用的水罐
- ရေသုံးပွဲ နဲ့ <yei dhun: bwe:> (佛教仪式)为榕树浇水, 浴佛节
- ရေသုံးမြောင်း: နဲ့ <yei dhun: myaun:> 灌溉渠
- ရေသုံးသင် နဲ့ <yei dhun: dh-bin> ①泼水节 ②加冕典礼 ③给榕树浇水(佛教仪式)
- ရေသုံးသွေး နဲ့ <yei dhun: th-kwa:> 【植】一种旱地小黄瓜
- ရေသွှေ့ ကဲ <yei thwe> 引水: ~ မြောင်း 引水渠, 引水沟
- ရေဟန် နဲ့ <yei hon> 水势
- ရေဟောင်း နဲ့ <yei haun:> 尿: ~ အိုံ 膀胱
- ရေအန်း နဲ့ <yei a-ne> 水的沉淀物
- ရေအယ်း နဲ့ <yei a-yin> 水流
- ရေအဟန်း နဲ့ <yei a-hon> 水势
- ရေအား: နဲ့ <yei a:> 水力: ~ ဓာတ် 水压机 / ~ လျှပ်စစ် ဓာတ်အားပေးရုံ 水电站 / ~ ဝန်ဆိုစက် 水力起重机 / ~ သုံးစက် 水力机械 / ~ သုံးလျှပ်စစ် 水力发电 / ~ သုံးလျှပ်စစ်ဓာတ်အား 水力电力 / ~ သုံးဖိုစက် 水压机 / ~ သုံးဘရိတ် 液压制动器
- ရေအီ ကဲ <yei i> 潮水暂时平稳